

မာတိကာ

* စီစဉ်သူ၏အမှာစာ

၁။ ကျွန်ုပ်နှင့်စာပေ
ရွှေဥဒေါင်း

၂။ သူလည်းလေ လောကီသားပေမို့
ခင်မျိုးချစ်

၃။ ဘဝဟူသည်
ညာထ

၄။ စာဖတ်ဝါသနာ
တိုက်စိုး

၅။ ဆရာကြီးနှစ်ဦး
မင်းကျော်

၆။ ကံ၊ ဉာဏ်နှင့် ဝီရိယပြန်လည်သုံးသပ်ချက်
ဦးအေးမောင်

၇။ စိတ်အားနည်းရောဂါ
နန်းညွန့်ခွေ

၈။ ကျွန်တော်ဘဝကိုကျေနပ်သူတစ်ဦး
လှသမိန်

၉။ လူငယ်များတွင် ရှိထားရမည့်ဂုဏ်ရည်(၄၆)မျိုး
အမည်မသိ

၁၀။ ခရောင်းလမ်းကိုဖြတ်သန်းခြင်း
မြတ်စိုး

၁၁။ အမျိုးသားရေး
အောင်ကျော်ညို(ဆင်ချဆိပ်) ၇၈

၁၂။ အောင်စိတ်မွေးပါ
ဘိုကြီး ၈၂

၁၃။ သခင်စိတ်ဓာတ်မွေးမြူပါ။ ကျွန်စိတ်မမွေးပါနဲ့
မောင်လှဖေ(ရန်ကင်း) ၉၄

၁၄။ အသက်ရှည်ရာအနာကင်းကြောင်းဖြစ်စေမည့်နည်းလမ်း
မောင်လှဖေ(ရန်ကင်း) ၁၀၄

၁၅။ သင်အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်
ဖြစ်လိုပါသလား
အောင်ကျော်ညွန့် ၁၁၄

၁၆။ တို့များဆရာတွေရယ်
ကံမြင့် ၁၃၂

၁၇။ စိတ်ကောင်းဆွေမွန်
ချမ်းငြိမ်းမြင့် ၁၃၇

၁၈။ သမ္မာအာဇီဝ(သို့မဟုတ်)အစွန်းထွက်တန်ဖိုး
မောင်မြို့ပြ ၁၄၂

၁၉။ ဟန်ကျယ်ကျယ်ဘဝနေနည်းများ
မောင်ဘဂျမ်း ၁၄၃

၂၀။ တစ်ကျော့ပြန်ကျား
သံလွင်ခက်(ရန်ကင်း) ၁၄၈

၂၁။ သမိုင်းကြောင်းရေးတဲ့ ကလောင်အိုတစ်ချောင်း
ကဗျာအို(ထောက်ကြန့်) ၁၅၀